

အကျဉ်းသွေး I နဲ့ <a-kyin' dhwan:> 恶习 II ကဲ <a-kyin' thwan:> 品性恶劣
 အကျဉ်းအကြုံ နဲ့ <a-kyin' a-kyan> 行为
 အကျဉ်းအဆောင် နဲ့ <a-kyin' a- lei> = အကျဉ်း
 အကျဉ်းအလျှင် ကော် <a- kyin a-lyin> 熟练, 通晓, 精通
 အကျဉ်းအကြော် နဲ့ <a-kyit a-kyaw> 炸炒的食物
 အကျဉ်းအလစ် နဲ့ <a-kyit a-lit> 检点, 严紧
 အကျဉ်းနဲ့ <a-kyin> 块状物, 凝固物, 固体
 အကျဉ်းအခဲ့ နဲ့ <a-kyin a-khe:> 块状物, 凝固体, 固体
 အကျဉ်း နဲ့ <a- kyin:> ①窄小, 狹隘 ②简炼, 简要, 概况:
 မြန်မာနိုင်တော်သမီး ~ 缅甸简史 ③监狱, 牢房 ④困境:
 အခုံ ~ ထဲကျတော့မြှုံတော်ဘူး。现在陷入困境, 不知怎么办才好。⑤少量, 很少: ရုတ် ~ အုပ် ~ 用最少的费用
 အကျဉ်းကျ ကဲ <a- kyin: kya:> ①被囚禁, 入狱 ②变狭窄, 受堵塞: လော်ပေါ်တွင်ကားကြိုကားလော်ပေါ်မှာများ
 လာနိုင်ပဲ ~ နေသည်。路堵塞了, 车辆不能通过。
 အကျဉ်းခံ ကဲ <a- kyin: khan> 被禁, 被囚
 အကျဉ်းချု ကဲ <a- kyin: khya> 监禁, 囚禁
 အကျဉ်းချုံး ကဲ <a- kyin: khyon> 概括, 节略
 အကျဉ်းချုံးချုံး ကဲ <a-kyin: khyon:> ①概括 ②简化, 从简:
 မူလာဆောင်ကို ~ လိုက်ပါသည်。婚事从简。
 အကျဉ်းချုပ် I နဲ့ <a- kyin: gyout> 概要, 概略, 节略:
 အထွေထွေ ~ 传略 / မြန်မာဘာတိဝင် ~ 缅甸语简明词典 II ကဲ <a-kyin: khyout> 概括, 概述, 节略
 အကျဉ်းစောင်း နဲ့ <a- kyin: s-khan:> 集中营
 အကျဉ်းထား ကဲ <a-kyin: hta:> = အကျဉ်းချုံး
 အကျဉ်းတောင် နဲ့ <a-kyin: daun> 监狱, 牢狱
 အကျဉ်းဖော် နဲ့ <a-kyin: dan> 徒刑, 刑罚
 အကျဉ်းဖွဲ့ ကဲ <a-kyin: phwe:> 【数】化简
 အကျဉ်းဖွင့် ကဲ <a-kyin: phwin:> 捏要地解释: ဝါဘာရအောင်ကို ~ သည်。简单地解释一下词的意思。
 အကျဉ်းယူ ကဲ <a-kyin: yu> 概括
 အကျဉ်းယုံး ကဲ <a-kyin: yon:> = အကျဉ်းချုံး
 အကျဉ်းသား နဲ့ <a-kyin: dh-ma:> 囚犯, 犯人
 အကျဉ်းသား နဲ့ <a-kyin: dha:> 囚犯, 犯人
 အကျဉ်းသားဘတ်ဖျင်း နဲ့ <a-kyin: dha: wut phyin> 囚衣
 အကျဉ်းအကျပ် နဲ့ <a- kyin: a-kyat> 困难, 困境: ~ ထဲမှာ
 အကုသိုလ်ပေးကုပ်လိုက်ဆွဲ 患难之中, 给予支援的朋友
 အကျဉ်းအကျပ်တွေ ကဲ <a-kyin: a-kyat twei:> 处于窘境,
 遇到伤脑筋的事
 အကျဉ်းအမြှောင်း နဲ့ <a-kyin: a-myaua:> 狹窄, 狹小
 အကျဉ်းအမြှုက် နဲ့ <a-kyin: a-mwet> 概括, 简要
 အကျဉ်း နဲ့ <a-kyi:> ①(古)外貌, 相貌, 外表 ②地基, 基

础(尤指佛塔) ③(古)成块, 成团的: ပရှုက်ဆိတ်များအဲ ~ ဖြစ်နေသည်။ 蚂蚁集合成团。
 အကျဉ်းတန် I နဲ့ <a-kyi: dan> 难看的人, 丑八怪: ~ မှုနှုံးကို (成)相貌丑的人偏爱照镜子 II ကဲ <a-kyi: tan> 丑, 难看, 丑陋
 အကျဉ်းတ နဲ့ <a-kyeit> 硬块, 疣瘤, 淋巴结
 အကျဉ်းတနီ ကဲ <a-kyeit kho> (腋窝或腹沟) 淋巴腺发炎: ပေါင်းခြားတွင် ~ နေသည်။ 腹股沟淋巴腺发炎。
 အကျဉ်းတခဲ့ နဲ့ <a-kyeit a-khe:> ①疙瘩, 淋巴结 ②愤怒, 不快 ③仇恨, 怨恨, 憎恶: ကိစ္စလေးအတွက် ~ ကြို့ပြု့ နေတယ်။ 为点小事而耿耿于怀。④凝结物, 聚积物
 အကျဉ်းတန် ကဲ <a-kyeit a-ne> = အကျဉ်းတန်
 အကျဉ်းတဖူ နဲ့ <a-kyeit a-phu:> 肿块, 淋巴结
 အကျဉ်းနဲ့ <a-kyan> 剩余, 残余
 အကျဉ်းအကြင်း နဲ့ <a-kyan a-kywin:> = အကျဉ်း
 အကျပ် နဲ့ <a-kyat> ①百分之一缅斤 ②缅元: ပီးော်ကော်
 ဆယ်ရေးအတွက်ငွေ ~ တယ်နဲ့လူလိုက်ယည်။ 为了救济火灾
 难民捐助了十万缅元。
 အကျပ်စိုင် ကဲ <a-kyat kain> 要挟, 施加压力, 威胁, 强迫:
 သုကားလုံးပေးမော်သောက်မည်ဟု ~ နေသုတေသနကေး 为得给
 糖果才肯喝药的小孩
 အကျပ်ဆိုက် ကဲ <a-kyat hsait> 碰到困难, 进退维谷, 陷入困境
 အကျပ်ရှိန် ကဲ <a-kyat yait> 遇到困难, 处于困境: အလုပ်
 သမာနရှိန်းထုတ်းဝါး ~ နေရာတယ်။ 因为工人太少遇到了困难。
 အကျပ်အတည်း နဲ့ <a-kyat a-te:> 困难, 危机, 困境: ဦးလောင်း
 ~ 政治危机 / ဦးလောင်း ~ 军事危机 / ဦးလောင်း ~ 经济危机
 အကျယ် နဲ့ <a-kye> ①宽, 阔 ②详细的内容 ③城市或地区的规模
 အကျယ်ချုံး ကဲ <a-kye khye:> ①详尽地叙述 ②扩大, 发挥: ~ မနောက်ခြားလိုက်ပို့တို့တို့ထုတ်ပြောပါ။ 别噜苏了,
 就简短点把本意讲了吧! / ရွှေတယ်ချို့ကမဂ်လာဆောင်ကိုအကျယ်
 မရှုံးချင်ပဲ ~ ချင်ကြတယ်။ 一些人不愿从简举行婚礼, 总想
 大操大办。
 အကျယ်ချုပ် နဲ့ <a-kye gyout> 软禁: ~ ချုပ်ထားတယ်။ / ~
 နဲ့ထားတယ်။ 软禁起来。
 အကျယ်ထိုက် ကဲ <a-kye t-wait> = အကျယ်တဝင်
 အကျယ်တဝင် ကဲ <a-kye t-win> 详尽, 广泛(叙述): ဓာတ်
 မီးဓာတ်တည်ခြင်းအကျိုးရှုပ်များကို ~ ပြောပြုသည်။ 详细地说明
 建造发电厂的好处。
 အကျယ်တဝ် ကဲ <a-kye t-wun> = အကျယ်တဝ်
 အကျယ်ပဲ ကဲ <a-kye phwe:> 【数】化繁